

Mandalay Climate Forum ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်၍ ပါဝင်ဆွေးနွေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်း

၁။ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသော Mandalay Climate Forum ဆွေးနွေးပွဲ အစီအစဉ်အား (၂၄-၂-၂၀၂၃) ရက်နေ့တွင် မန္တလေးမြို့၊ (၅၃)လမ်း (၆၃၊ ၃၇ လမ်း)ရှိ Hotel Hazel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်များနှင့် နည်းပြ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

၂။ Mandalay Climate Forum ဆွေးနွေးပွဲ အစီအစဉ်အား နံနက် (၉:၀၀)နာရီမှ စတင်၍ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ ဆွေးနွေးပွဲအစီအစဉ်များ အတည်ပြုခြင်း၊ နံနက်ပိုင်း အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သဘာပတိအဖြစ် ဦးဆောင်၍ Climate Forum အကြောင်းအရာများ ဆွေးနွေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မိုးဇလဌာန၏ ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဇလဗေဒဆိုင်ရာဝန်ဆောင်မှုများ တင်ပြခြင်း၊ မိုးခေါင်မှု လေ့လာစောင့်ကြည့်မှုအခြေအနေ တင်ပြခြင်းနှင့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ သုံးသပ်ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရာသီဥတုအသုံးချမှု ဆွေးနွေးခြင်း၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ရာသီဥတုအသုံးချမှု ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာ (၂၀၁၈-၂၀၃၀) စာအုပ်များ ဖြန့်ဝေခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်အား Board Stand များဖြင့် သရုပ်ပြခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စာအုပ်များအား ခင်းကျင်းပြသခြင်းတို့ကို ဆောက်ရွက်ခဲ့ပါသည်။

၃။ ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးမှ သဘာပတိအဖြစ်ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး၏ ရာသီဥတုအခြေအနေအား သုံးသပ် ဆွေးနွေးတင်ပြခြင်း၊ အုပ်စု (၃)စု ဖွဲ့စည်း၍ အုပ်စု (၁)၊ အုပ်စု (၂)နှင့် အုပ်စု (၃) အဖွဲ့ အသီးသီးအလိုက် ဆွေးနွေးတင်ပြလာသော Group Presentation များအား မေးခွန်းများ မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ ဆွေးနွေးတင်ပြခဲ့သော အုပ်စု (၃)ဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကျေးဇူးတင်စကားပြောကြားပြီး Mandalay Climate Forum ဆွေးနွေးပွဲ အစီအစဉ်ကို ညနေ (၅:၀၀)နာရီတွင် အောင်မြင်စွာရပ်သိမ်းခဲ့ပါသည်။

